

# မာတိကာ

* အမှာ	၃
၁။ သောကဓေတ်	၇
၂။ အချိန်နှင့် နာကျင်ခြင်း	၂၉
၃။ မဟာရေစီးကြောင်း	၄၁
၄။ ခန္ဓာကိုယ်၏ အသိတရား	၅၆
၅။ အသိရှိခြင်း	၇၀
၆။ အံ့ချီးဖွယ်ရာ အခိုက်အတန့်	၈၄
၇။ ဘဝကို ပြောင်းလဲခြင်း	၉၄
၈။ ဖန်တီးမှုပါသော ကိုယ်ကျင့်တရား	၁၁၀
၉။ ကိုးကွယ်ယုံကြည်မှုကို ပြန်လည်သုံးသပ်ခြင်း	၁၃၂